

ထိုးလှ နှ၊ <hto: hlwa'> 手锯
 ထိုးဝါး နှ၊ <hto: wa:> 竹篙
 ထိုးဝင် က၊ <hto: win> 插入，突入
 ထိုးသား နှ၊ <hto: dha:> ①撑船的船夫 ②赌局中押宝的人
 ထိုးသတ် က၊ <hto: that> ①戳，(用刺刀)刺 ②拳打，拳击：～ပုတ်ခတ်သည်။ 搏斗。/ သူသည်လက်တွေ့(၇)ပွဲ～ဘူးသည်။ 他参加过七次拳击赛。
 ထိုးသုတ် က၊ <hto: thout> (老鹰等)俯冲下来抓走
 ထိုးသွင်း က၊ <hto: thwin:> 塞进，插入
 ထိုးဟပ် က၊ <hto: hat> 照耀：နံနက်ခင်းနေရောင်ခြည်သည်ပင်လယ်ရေပြင်ကို～နေ၏။ 朝阳照耀着海面。
 ထိုးအံ နှ၊ <hto: an> (写字桌等的)活动抽板
 ထိုးအပ် က၊ <hto: at> 拱手交给，塞给，推给：ရှိစွဲပစ္စည်းများကိုချစ်တီးလက်သို့～ကြရပါသည်။ 只好把仅有的一点东西都交给了高利贷主。
 ထံ ဝါ <htan> (书)状语助词表方位，意即“……处”，“……那里”：သူ့ဖခင်～ပြန်လာသည်။ 回到他父亲身边。/ သူ့～ရှိသည်။ 在他那儿有。
 ထံတျာ နှ၊ <htan t-ra> 乐声
 ထံနီးထံပါး နှ၊ <htan ni: htan ba:> (罕)身旁，旁边
 ထံပါး နှ၊ <htan ba:> 旁边，近旁：သူ့～၌ပင်နေသည်။ 就呆在他身边。
 ထံမှ ဝါ <htan hma'> 从(某人、某团体处)：လူထု～လူထုထံသို့ 从群众中来，到群众中去
 ထံမှောက် နှ၊ <htan hmaut> 面前
 ထံရင်း နှ၊ <htan yin:> = ထံပါး
 ထံသို့ ဝါ <htan dho'> 向……，致(某人、某团体)：ပြည်သူ့ပြည်သားတစ်လုံး～ 致全国人民书
 ထုံပိုင်းထုံပိုင်း က၊ <hton' bain: hton' bain:> 断断续续：အချို့ကျားနယ်၌～ဖတ်ခဲ့ရသည်။ 在一些杂志上陆陆续续读到过。/～ရေးခဲ့ရတယ်။ 只能断断续续地写。/ ၎င်းနေ့～မိုးမပြတ်ရွာသွန်းသည်။ 那天，雨断断续续地下个不停。
 ထုံပိုင်းထိုင် က၊ <hton' bain: htain> 两腿向一侧蜷曲而坐(多为妇女坐法)
 ထုံပိုင်းနေ က၊ <hton' bain: nei> = ထုံပိုင်းထိုင်
 ထုံ နှ၊ <hton> ①手脚发沉，麻木：အကြော～သည်။ 神经麻木。②呆痴：အတော်～တဲ့လူပဲ။ 真是个傻人。③有香味：အနံ့～သည်။ 气味芬芳。④习以为常，惯于：ဝါသနာ～သည်။ 有…爱好。⑤反复做有成就：သီလ～သည်။ 信守戒条。/ ပညာ～သည်။ 有学问。
 ထုံကိုင် နှ၊ <hton kain> 麻木
 ထုံကျပ် နှ၊ <hton kyin> 麻木，发麻

ထုံကြိုင် နှ၊ <hton kyain> 芳香，香气扑鼻
 ထုံဆေး နှ၊ <hton zei:> 局部麻醉剂
 ထုံဆွတ် နှ၊ <hton hsut> 芬芳，芳香
 ထုံတေ နှ၊ <hton tei> 麻木不仁
 ထုံထိုင်း နှ၊ <hton htain:> 迟钝，麻木；(意志)消沉：မေ့ဆေးကိုအသုံးပြုကာ～စေသည်။ 用麻醉剂使之麻醉。/ ဝိတ်ဓာတ်～သည်။ 意志消沉。/ ထုံထုံထိုင်းထိုင်းဖြစ်နေသည်။ 懒洋洋，无精打采。
 ထုံနာ နှ၊ <hton na> 【医】麻痹症
 ထုံနာကိုင် က၊ <hton na kain> 患麻痹症
 ထုံနာကျပ်နာ နှ၊ <hton na kyin na> = ထုံနာ
 ထုံနာခို နှ၊ <hton na zo/hton n-zo> 【医】(因缺乏维生素 B 而引起的)脚气病
 ထုံပေ နှ၊ <hton pei> 麻木不仁：ဥာဏ်～သည်။ 智力差。
 ထုံပေနာပေ က၊ <hton pei na pei> 迟钝
 ထုံပေပေ က၊ <hton pei bei> ①赖在那里不走：ကျောင်းမတက်ချင်လို့～လုပ်နေတယ်။ 赖着不肯上学。②麻木不仁，慢吞吞
 ထုံပေါင်းချက်နည်း နှ၊ <hton baun: khyet ni:> 一种蒸饭方法
 ထုံပြေ နှ၊ <hton byaw'> 一种妇女病
 ထုံမွမ်း နှ၊ <hton mun:> 馨香
 ထုံမွှေး နှ၊ <hton hmwei:> 芳香，芬芳
 ထုံမွှမ်း နှ၊ <hton hmun:> = ထုံမွှမ်း
 ထုံယစ် က၊ <hton yit> 沉迷，沉醉，迷恋
 ထုံရိုး နှ၊ <hton yo:> (迷信)古代炼丹术，炼金术
 ထုံလှိုင် နှ၊ <hton hlain> 芳香，芬芳
 ထုံသင်း I နှ၊ <hton dhin:> 成块的香料 II နှ၊ <hton thhin:> 芳香，芬芳
 ထုံး I က၊ <hton:> 打结；盘(髻)：ဆံထုံး～သည်။ 盘发髻。/ ကြိုး～သည်။ 打绳结。/ ကောက်ရိုးကို～သည်။ 捆稻草。/ အကြော～【医】静脉曲张 II နှ၊ <hton:> ①习惯，惯例，习俗，传统：ရွေး～老传统 ②石灰：မဖောက်～生石灰 / ဖောက်～熟石灰 / ကဗျာလင်္ကာကို～လိုခြေရေလိုနှောက်နိုင်သည်။ 精通诗词。③水潭 III ဝါ <hton:> 捆：မြက်တ～一捆草
 ထုံးကျက် နှ၊ <hton: gyet> 熟石灰
 ထုံးကျောက် နှ၊ <hton: gyaut> 石灰石
 ထုံးကြက်တက်ရေ နှ၊ <hton: kyet tet yei> 石灰水沉淀后在上面的清水
 ထုံးခြောက်ဆင် နှ၊ <hton: gyaut hsin> 浅橙色
 ထုံးခြောက်ရောင် နှ၊ <hton: gyaut yaun> = ထုံးခြောက်ဆင်
 ထုံးစံ နှ၊ <hton: zan> 惯例，风俗，传统：～အတိုင်းသူတို့လာကြဘူး။ 和往常一样他们都没来。